

မာတိကာ

- စာရေးသူ၏ အမှာစာ	၅
၁။ ခါးသက်သက်နဲ့ ဆိမ့်တဲ့ကညွတ်	၉
၂။ ဆေးဖက်ဝင် ခဝဲသီး	၂၁
၃။ ရွှေချဉ်ပေါင် လက်ခြား	၃၁
၄။ ထူးဆန်းတဲ့ ငါးပေါက်သီး	၄၃
၅။ အာဟာရပြည့်ဝတဲ့ ငှက်ပျောသီး	၄၉
၆။ တမာရွက်ရဲ့ ထူးကဲတဲ့အာနိသင်	၆၁
၇။ ထန်းသီးဆန် ထန်းလျက်နဲ့ ထန်းပင်မြစ်	၆၈
၈။ အရောင်တွေစုံနေတဲ့ စပျစ်သီး	၈၁
၉။ ပျော်ရွှင်ခြင်းဆိုတဲ့ ဆလတ်ရွက်လေး	၉၉
၁၀။ ပဲစောင်းလျားသီးနဲ့ ပဲမြစ်	၁၀၆

စာမျက်နှာ

၁၁။ ဆောင်းရာသီစာ ပဲစိမ်းစားဥလေး	၁၁၇
၁၂။ ပျားတို့ရဲ့တော်ဝင်အစားအစာ	၁၂၃
၁၃။ ပျားတို့ရဲ့ ဆေးဖက်ဝင် ပျားဝတ်မှုန်	၁၃၀
၁၄။ ဆေးစွမ်းထက်တဲ့မာလကာ	၁၄၀
၁၅။ ချိုချဉ်ရသာလေးနဲ့ ရွှေလိမ္မော်	၁၄၉
၁၆။ ပတ္တမြားအပြည့်နဲ့ သလဲသီး	၁၅၇
၁၇။ သီဟိုဠ်စေ့ အနည်းငယ်စားပါ	၁၆၇
၁၈။ နတ်တို့ရဲ့ သစ်သီးလေး	၁၇၅
၁၉။ ကျန်းမာရေးအကျိုးပြုတဲ့ဟင်းနုနယ်	၁၈၄